



ပြည်နယ်အား [MI ဘေးကင်းစွာစတင်ရေးအစီအစဉ်](#)၏ နောက်အဆင့်သို့ ရွှေ့ပြောင်းရန်၊ မြို့တော်ဝန် Whitmer သည် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် [အုပ်ချုပ်မှုဆိုင်ရာအမိန့် ၂၀၂၀-၁၁၀](#) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ယေဘုယျအားဖြင့်၊ ဤအမိန့်သည် မီချီဂန်နယ်သားများကို အိမ်အတွင်း၌သာဆက်နေနေရန် လိုအပ်ခြင်းမရှိစေတော့ဘဲ လက်လီအရောင်းဆိုင်များကို ဇွန်လ ၄ ရက်နေ့တွင်၊ စားသောက်ဆိုင်များကို ဇွန်လ ၈ ရက်နေ့တွင် အတိုင်းအတာတစ်ခုထိ ပြန်ဖွင့်ရန် ခွင့်ပြုပေးထားပါသည်။ မြို့တော်ဝန် Whitmer ၏ အဆိုအရ “ကျွန်ုပ်တို့၏ပြည်နယ်သည် MI ဘေးကင်းစွာစတင်ရေး အစီအစဉ်၏ နောက်အဆင့်သို့ ရွှေ့ပြောင်းရန် အဆင်သင့်ဖြစ်နေကြောင်း ဒေတာများတွင် ဖော်ပြထားသော်လည်း ၎င်းကိုမှန်ကန်စွာလုပ်ဆောင်ရန် ရဲရင့်သောရှေ့တန်းမှသူရဲကောင်းများကို ပြန်လည်ပေးဆပ်ရပါမည်။” အခြားသောညွှန်ပြမှုမရှိသရွေ့ အမိန့်မှာ ချက်ခြင်းသက်ရောက်ပါ မည်။

အုပ်ချုပ်မှုဆိုင်ရာအမိန့်၏ ထင်ရှားသည့်အချက်များ

- အရေးကြီးသောအလုပ်အတွက် လိုအပ်ခြင်းမဟုတ်သရွေ့ သို့မဟုတ် အခြားသော ခွင့်ပြုထားသည့်ရည်ရွယ်ချက်များအတွက် မဟုတ်သရွေ့ အိမ်တွင်သာနေထိုင်ရန်လိုအပ်မှုမှာ သက်ရောက်မှုမရှိတော့ပါ။
- လူထုထပ်သော အများပြည်သူဆိုင်ရာနေရာများတွင် ရှိနေသည့်အခါ (ဆေးကုသမှုအရဖြစ်နိုင်ပါက) နှာခေါင်းစည်းများကို ဆက်လက်ဝတ်ဆင်ရမည်ဖြစ်ကာ အခြားသူများနှင့် ၆ ပေခွာ၍နေခြင်းအပါအဝင် သင့်ကိုယ်သင်ကာကွယ်ရန်အတွက် သင့်လျော်သော ကြိုတင်ကာကွယ်မှုအားလုံးကို ဆက်လက်လိုက်နာသင့်ပါသည်။
- (ဝန်ထမ်းအနေဖြင့် သူ သို့မဟုတ် သူမ၏အိမ်မှ ထွက်ခွာခြင်းမရှိဘဲ) အဝေးမှနေ၍အလုပ်လုပ်နိုင်သော မည်သည့်အလုပ်မဆိုအား ဆက်လက်၍ အဝေးမှလုပ်ဆောင်ရပါမည်။
- ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏အိမ်မှထွက်ခွာ၍ အလုပ်သို့သွားရန်လိုအပ်သော မည်သည့်လုပ်ငန်းမဆိုသည် [EO 2020-97](#) သို့မဟုတ် ၎င်းနှင့်စပ်လျဉ်းသော မည်သည့်အမိန့်မဆိုတွင်ပါရှိသည့် အလုပ်ခွင်ကာကွယ်မှုစည်းကမ်းများကို လိုက်နာရပါမည်။
- လက်လီစတိုးဆိုင်များသည် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်မည်ဖြစ်ကာ [EO 2020-97](#) သို့မဟုတ် ၎င်းနှင့်စပ်လျဉ်းသော မည်သည့်အမိန့်မဆိုတွင်ဖော်ပြထားသည့် ဒေသတွင်းစည်းမျဉ်းများအရ နေရာကန့်သတ်ခြင်းနှင့် အလုပ်ခွင်စံနှုန်းများအတိုင်း လိုက်နာရပါမည်။
- စားသောက်ဆိုင်များ၊ စားသောက်တန်းများ၊ ကော်ဖီဆိုင်များ၊ ဘားများ၊ ဘီယာချက်သည့်နေရာများ၊ အရက်ချက်သည့်နေရာများ၊ နှင့် ဝိုင်ချက်သည့်နေရာများသည် အတွင်းနှင့် အပြင်တွင် နေရာချထားခြင်းအတွက် [EO 2020-97](#) သို့မဟုတ် ၎င်းနှင့်စပ်လျဉ်းသော မည်သည့်အမိန့်မဆိုတွင်ဖော်ပြထားသည့် နေရာကန့်သတ်ခြင်းနှင့် အလုပ်ခွင်စံနှုန်းများကို လိုက်နာကာ ၂၀၂၀ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ပါမည်။
- ရေကူးကန်များ (၅၀% နေရာလွတ်ကန့်သတ်ချက်ကိုလိုက်နာရမည်) နှင့် ကလေးများအတွက် နေ့ပိုင်းစခန်းချသည့်နေရာများသည် ဇွန်လ ၈ ရက်နေ့တွင် ပြန်ဖွင့်နိုင်ပါမည်။
- ပြင်ပပန်းခြံများနှင့် အပန်းဖြေအဆောက်အအုံများသည် မိသားစုဝင်မဟုတ်သော လူတစ်ဦးချင်းစီ အား ၆ ပေခွာနိုင်သော အကွာအဝေးရှိအောင် ပံ့ပိုးပေးကာ ဖွင့်လှစ်နိုင်ပါသည်။
- စာကြည့်တိုက်များနှင့် ပြတိုက်များသည် ဇွန်လ ၈ ရက်နေ့တွင် ဖွင့်လှစ်နိုင်ပါသည်။

- လူ ၁၀ ဦးထက်နည်းသော အခန်းတွင်း၌ စုရုံးခြင်းများနှင့် ပွဲများကို ခွင့်ပြုထားပါသည်။
- လူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ၆ ပေခွာ၍နေနိုင်ကာ စုရုံးမှုသည် လူ ၁၀၀ သို့မဟုတ် ၎င်းထက်ပိုနည်းပါက ပြင်ပတွင်စုရုံးခြင်းများနှင့် ပွဲများအား ခွင့်ပြုထားပါသည်။
- ပြင်ပ ကိုယ်လက်ကြံ့ခိုင်ရေးသင်တန်းများ၊ အားကစားလုပ်ဆောင်မှုများ၊ သင်ကြားရေးကဏ္ဍများ သို့မဟုတ် ဂိမ်းများသည် တူညီသော အိမ်ထောင်စုမှမဟုတ်သည့် ပါဝင်သူများ၊ နည်းပြများနှင့် ကြည့်ရှုသူများကို ၆ ပေခွာ၍နေနိုင်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် ဆက်လက်လုပ်ဆောင်ကာ ကိရိယာများနှင့် ပံ့ပိုးရေးပစ္စည်းများကို တတ်နိုင်သမျှ အနည်းဆုံး မျှဝေသုံးစွဲစေရပါမည်။

ဆက်၍ပိတ်ထားရမည့်လုပ်ငန်းများ

- အခန်းတွင်းအားကစားခန်းမများ၊ ကိုယ်လက်ကြံ့ခိုင်ရေးစင်တာများ၊ အပန်းဖြေစင်တာများ၊ အားကစားအဆောက်အအုံများနှင့် လေ့ကျင့်ခန်းလုပ်နိုင်သော အဆောက်အအုံများ/စတူဒီယိုများ။
- ဆံပင်အလှပြင်သည့်နေရာများ၊ ရိုးရာ spa များ၊ လက်သည်းအလှပြင်နေရာများ၊ အသားညှိအောင်လုပ်သည့်နေရာများ၊ နှိပ်သည့်နေရာများ၊ တက်တူးထိုးခြင်း၊ ခန္ဓာကိုယ်ပန်းချီရေးဆွဲခြင်းနှင့် အပေါက်ဖောက်ခြင်းတို့လုပ်ပေးသည့် နေရာများအပါအဝင် ပဓာနမကျသော တစ်ကိုယ်ရည် စောင့်ရှောက်ရေးဝန်ဆောင်မှုများ။
- မီချီဂန် ဂိမ်းကစားခြင်းဆိုင်ရာထိန်းချုပ်ရေးဘုတ်အဖွဲ့၏ လိုင်စင်ရထားသော ကာစီနိုများနှင့် ပြိုင်ကွင်းများ။
- ကစားကွင်းများ၊ ဂိမ်းဆော့သည့်နေရာများ၊ ဘင်ဂိုကစားခန်းများ၊ ဘိုးလင်းကစားရုံများ၊ အခန်းတွင်း တောင်တက်ခြင်း အဆောက်အအုံများ၊ အခန်းတွင်း အကစတူဒီယိုများ၊ စက်တီဗီးကွင်းများနှင့် အမြင့်ခုန်နိုင်သည့်ပန်းခြံများကဲ့သို့သော လူအချင်းချင်း နီးကပ်စွာ ထိစပ်မှုရှိစေသည့် အခန်းတွင်း ဝန်ဆောင်မှုများ/အဆောက်အအုံများ၊ သို့မဟုတ် ပြင်ပဝန်ဆောင်မှုများနှင့် အဆောက်အအုံများ။

နောက်ဆုံးရ COVID-19 သတင်းအချက်အလက်များကို [Michigan.gov/Coronavirus](https://www.michigan.gov/Coronavirus) and [CDC.gov/Coronavirus](https://www.cdc.gov/Coronavirus) တွင် ရရှိနိုင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု လျော့ပါးစေရေးအတွက် ပြည်နယ်၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မေးမြန်းလိုသူများသည် နေ့စဉ် မနက် ၈ နာရီနှင့် ညနေ ၅ နာရီကြားတွင် COVID-19 ဟော့လိုင်းနံပါတ် 1-888-535-6136 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။